

၄။ သဒ္ဒါရှင်းလင်းချက်

၁. N(ကိရိယာ/အသုံးပြုနည်း)で V

ဤကဏ္ဍတွင်အသုံးပြုနည်းနှင့်လုပ်ဆောင်နည်းများကိုဖော်ပြသည့်ဝိဘတ်で အကြောင်းကို လေ့လာမည်။

- ① はしで 食べます。 တူနဲ့ စားပါတယ်။
- ② 日本語で レポートを 書きます。 ဂျပန်ဘာသာနဲ့ အစီရင်ခံစာကို ရေးပါတယ်။

၂. “စကားလုံး/ဝါကျ”は ~語で 何ですか

ဤမေးခွန်းသည်စကားလုံးနှင့်ဝါကျတို့ကိုတခြားဘာသာစကားဖြင့်မည်သို့ခေါ်ဝေါ်သနည်းဟုမေး မြန်းရာတွင်အသုံးပြုသည်။

- ③ 「ありがとう」は 英語で 何ですか。 “ありがとう”ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။
..... 「Thank you」です。 “Thank you” လို့ခေါ်ပါတယ်။
- ④ 「Thank you」は 日本語で 何ですか。 “Thank you”ကို ဂျပန်လိုဘယ်လို ခေါ်ပါသလဲ။
..... 「ありがとう」です。 “ありがとう” လို့ခေါ်ပါတယ်။

၃. N₁(လူ)に N₂をあげます, စသည်

あげます。かします。おしえます စသည့်ကြိယာတို့သည်အရာဝတ္ထုနှင့်သတင်းအချက် အလက်များကိုပေးသည့် အဓိပ္ပာယ်ကိုဖော်ပြ၍အရာဝတ္ထုနှင့်သတင်းအချက်အလက်ကိုရယူ သောတစ်ဖက်လူမှာမရှိမဖြစ်လိုအပ်သည်။ ထိုတစ်ဖက်လူ၌ ဝိဘတ်に ကိုတွဲ၍ဖော်ပြသည်။

- ⑤ わたしは 木村さんに 花をあげました。 ကျွန်တော် မစ္စမိရကို ပန်း ပေးတယ်။
- ⑥ (わたしは) イーさんに 本を貸しました。 ကျွန်တော် မစ္စလီကို စာအုပ် ငှားလိုက်တယ်။
- ⑦ (わたしは) 山田さんに 英語を教えます。 ကျွန်တော် မစ္စတာရာမဒကို အင်္ဂလိပ်စာ သင်ပေးတယ်။

၄. N₁(လူ)に N₂を もらいます, စသည်

もらいます。かります。ならいます စသည့်ကြိယာတို့သည်အရာဝတ္ထုနှင့်သတင်းအချက် အလက်များကိုရယူသည့် အဓိပ္ပာယ်ကိုဖော်ပြ၍အရာဝတ္ထုနှင့်သတင်းအချက်အလက်များကိုပေး သောတစ်ဖက်လူမှာမရှိမဖြစ်လိုအပ်သည်။ ထိုတစ်ဖက်လူ၌ ဝိဘတ်に ကိုတွဲ၍ဖော်ပြသည်။

- ⑧ わたしは 山田さんに 花をもらいました。 ကျွန်တော်/ကျွန်မ မစ္စတာရာမဒဆီက ပန်း[ကို] ရခဲ့ပါတယ်။
- ⑨ (わたしは) カリナさんに CDを借りました。 ကျွန်တော်/ကျွန်မ မစ္စကရိနဆီက စီဒီ ကိုငှားလိုက်ပါတယ်။
- ⑩ (わたしは) ワンさんに 中国語を習います。 ကျွန်တော်/ကျွန်မ မစ္စတာဝမ်းဆီမှာ တရုတ်စာ သင်ပါတယ်။

[မှတ်ချက်] ဤဝါကျပုံစံတွင်に အစားဝိဘတ်から ကိုလည်းအသုံးပြုနိုင်သည်။ အထူးသဖြင့်တစ် ဖက်လူသည်လူပုဂ္ဂိုလ်မဟုတ်ဘဲ၊ ကုမ္ပဏီသို့မဟုတ်ကျောင်းစသည့်အဖွဲ့အစည်းဖြစ်ပါကに ကို အသုံးမပြုဘဲから ကိုအသုံးပြုသည်။

- ⑪ [わたしは] 山田さんから 花をもらいました。
[ကျွန်တော်/ကျွန်မ] မစ္စတာရာမဒဆီက ပန်း[ကို] ရခဲ့ပါတယ်။
- ⑫ 銀行から お金を借りました。
ဘဏ်ကနေ ငွေချေးခဲ့ပါတယ်။

၅. もう V ました

もう သည် (ပြီး/ပြီးနှင့်ပြီ) ဟုအဓိပ္ပာယ်ရပြီး V ました နှင့်တွဲ၍အသုံးပြုသည်။ ထိုအခါမျိုးတွင် V ました သည်လက်ရှိအနေအထားတွင် လုပ်ဆောင်မှုပြီးမြောက်နေပြီဟု အဓိပ္ပာယ်ရသည်။ လုပ်ဆောင်မှုပြီးမြောက်နေခြင်းရှိမရှိကိုမေးမြန်းသည့် もう V ましたか ဟူသောမေးခွန်းနှင့် စပ်လျဉ်းသောအဖြေမှာ ပြီးမြောက်ပြီးနေပါက တစ်နည်းအားဖြင့် အငြင်းအဖြေမဟုတ်ပါကはい、もう V ました ဖြစ်ပြီး၊ မပြီးမြောက်သေးပါက တစ်နည်းအားဖြင့် အငြင်းအဖြေဖြစ်ပါက いいえ、 V て いません (သင်ခန်းစာ-၃၁ကိုမှီငြမ်းရန်)၊ သို့မဟုတ် いいえ、まだです ဖြစ်မည်။

- ⑬ もう 荷物を送りましたか。 အထုပ် ပို့ပြီးပြီလား။
.....はい、[もう] 送りました。ဟုတ်ကဲ့၊ ပို့ပြီးနှင့်ပြီပြီ။
.....いいえ、まだ 送って いません。ဟင့်အင်း၊ ပို့ထားသေးပါဘူး။ (သင်ခန်းစာ-၃၁)
.....いいえ、まだです。ဟင့်အင်း၊ မပို့ရသေးပါဘူး။

၆. ဝိဘတ်ချန်လုပ်ခြင်း (/မြှုပ်ခြင်း)

စကားပြောစာကြောင်းတွင်အရှေ့အနောက်ဆက်စပ်မှုမှအဓိပ္ပာယ်ကိုနားလည်နိုင်ပါက ဝိဘတ်ကို ချန်လှပ်ထားလေ့ရှိသည်။

- ⑭ この スプーン[は]、すてきですね。 ဒီဇွန်း[က] လှတယ်နော်။
- ⑮ コーヒー[を]、もう 一杯 いかがですか。 ကော်ဖီ[ကို] နောက်တစ်ခွက်သုံးဆောင်ပါဦးမလား။ (သင်ခန်းစာ-၈)